

၁၉၆၅ ခုနှစ်၊ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ။

[၁၉၆၅ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်လွန်ရေးကောင်စီ ဥပဒေအမှတ် ၇။]

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လွန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်း လိုက်သည်။

၁။ ။ (၁) ဤဥပဒေကို၊ ၁၉၆၅ ခုနှစ်၊ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေဟု ခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည်၊ ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်ရမည်။

၂။ ။ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လွန်ရေးကောင်စီနှင့် လက်အောက်ခံအဖွဲ့ အစည်းအားလုံး၏ရငွေ အားလုံးကို၊ တစုတပေါင်းတည်းသော ပြည်သူ့ဘဏ္ဍာရုံပုံငွေသို့ ထည့်သွင်း၍၊ တော်လွန်ရေးကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းအားလုံး၏ အသုံးစရိတ်အားလုံးကို၊ တစုတပေါင်းတည်းသော ပြည်သူ့ ဘဏ္ဍာရုံပုံငွေမှ ထုတ်ယူသုံးစွဲရမည်။

၃။ ။ (၁) ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံး သည့် ဘဏ္ဍာရေးနှစ်အတွင်းတွင် စုစုပေါင်းကျပ်ငွေ ရှစ်ရာကုဋေအထိ၊ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လွန်ရေးအစိုးရ၊ ဘဏ္ဍာရေးဌာနတာဝန်ခံသည်။ အစိုးရငွေချေးစာချုပ်များ၊ သို့မဟုတ် အာမခံစာ ချုပ်များထုတ်ပေးခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ မည်သူ့ထံမှမဆိုငွေချေးယူနိုင်သည်။ ထိုကဲ့သို့ ငွေချေးသောအခါ၊ မိမိသင့်သည် ထင်မြင်သည့် အတိုးနှုန်းများသတ်မှတ်၍ ပေးနိုင်သည်။ ပြန်ဆပ်ရန်၊ ပြန်ရွေးရန်၊ သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကိုလည်း ပြုလုပ်နိုင်သည်။

(၂) ပုဒ်မခွဲ (၁) အရ၊ ချေးယူရရှိသော ငွေအားလုံးကို၊ တစုတပေါင်းတည်းသော ပြည်သူ့ဘဏ္ဍာရုံပုံငွေ တွင် ထည့်သွင်းရမည်။

(၃) ပုဒ်မခွဲ (၁) အရ၊ ရရှိသည့် ချေးငွေများအတွက် ပြန်ဆပ်ရန်ငွေရင်းနှင့် အတိုးကို၎င်း၊ ကုန်ကျသည့် စရိတ်ငွေများကို၎င်း၊ တစုတပေါင်းတည်းသော ပြည်သူ့ဘဏ္ဍာရုံပုံငွေမှ ထုတ်ပေးရမည်။

၄။ ။ အောက်ပါဇယားတွင် ဖော်ပြရာပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်လွန်ရေးကောင်စီ ဘဏ္ဍာရေးကော် မီတီနှင့် တာဝန်ခံအသီးသီးသည်၊ မိမိနှင့်တပြေးတည်း ဖော်ပြထားသော အသုံးစရိတ်များအတွက် ဆက်လက်၍ဖော်ပြသည့် ငွေစုစုပေါင်းအထိ၊ တစုတပေါင်းတည်းသော ပြည်သူ့ဘဏ္ဍာရုံပုံငွေမှ ထုတ်ယူ၍ ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ၊ ၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကာလအ တွင်းသုံးစွဲနိုင်သည်။

----- Footnote -----

[ပင်ရင်း- ပြည်ထောင်စုမြန်မာနိုင်ငံ တော်လွန်ရေးကောင်စီဥပဒေများ (အတွဲ ၂) မှ ကူးယူတင်ပြသည်။]

----- Attachment -----

- [ပူးတွဲဖော်ပြသော စာရင်း ၁] ၀၁ ရည်ညွှန်းသည့်နောက်ဆက်တွဲ ဇယား
- [ပူးတွဲဖော်ပြသော စာရင်း ၂] ၀၂ နောက်ဆက်တွဲဇယား (က) တော်လှန်ရေးကောင်စီ၏အသုံးစရိတ်စာရင်း
- [ပူးတွဲဖော်ပြသော စာရင်း ၃] ၀၃ နောက်ဆက်တွဲ ဇယား (ခ) ပြည်ထောင်စု၏အသုံးစရိတ်စာရင်း
- [ပူးတွဲဖော်ပြသော စာရင်း ၄] ၀၄ နောက်ဆက်တွဲဇယား (ဂ) ရှမ်းပြည်နယ်၏အသုံးစရိတ်စာရင်း
- [ပူးတွဲဖော်ပြသော စာရင်း ၅] ၀၅ နောက်ဆက်တွဲဇယား (ဃ) ကချင်ပြည်နယ်၏အသုံးစရိတ်စာရင်း
- [ပူးတွဲဖော်ပြသော စာရင်း ၆] ၀၆ နောက်ဆက်တွဲဇယား (င) ကယားပြည်နယ်၏အသုံးစရိတ်စာရင်း
- [ပူးတွဲဖော်ပြသော စာရင်း ၇] ၀၇ နောက်ဆက်တွဲဇယား (စ) ကော်သူးလေ၏အသုံးစရိတ်စာရင်း
- [ပူးတွဲဖော်ပြသော စာရင်း ၈] ၀၈ နောက်ဆက်တွဲဇယား (ဆ) အစိုးရလက်အောက်ခံ ဘုတ်အဖွဲ့၊ ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မတီ၊ ဘဏ်နှင့် အခြားအဖွဲ့အစည်းများ၏ အသုံးစရိတ်စာရင်း
- [ပူးတွဲဖော်ပြသော စာရင်း ၉] ၀၉ နောက်ဆက်တွဲဇယား (ဇ) အစိုးရလက်အောက်ခံဒေသန္တရအဖွဲ့အစည်းများ၏အသုံးစရိတ်စာရင်း